

[הגה](#) [-א](#) [אָרְבֵּי](#) [תְּמָרָה](#) [אָנָּן](#) [מִן](#) [הַלֵּל](#) [אָמְרָא](#) [אָנָּן](#) [אָרְבֵּי](#) 4
 17836 1768 1400 8036 4479 4560 5660 0116

: [בְּנֵי](#) [אָנָּן](#)
 1124 1147
 1124 1147

17836 1768 1400 8036 4479 4560 5660 0116
 1124 1147

[וְהָ](#) [לְבָב](#) [-אָל](#) [אֲרָוֶה](#) [שֵׁבַע](#) [-ל](#) [תָּרַח](#) [הַקֶּלֶב](#) [וַעַי](#) 5
 1994 0989 3809 3062 7868 5922 1934 0426 5870

1836 5922 5407 8421 0116 1946 1868 2941 5705
 1836 5922 5407 8421 0116 1946 1868 2941 5705

1836 5922 5407 8421 0116 1946 1868 2941 5705
 1836 5922 5407 8421 0116 1946 1868 2941 5705

[רַחֲמָנִי](#) [הַקָּדוֹן](#) [-בָּרַע](#) [תָּרַח](#) [וַעַי](#) [הַקֶּלֶב](#) [-א](#) [אָרְבֵּי](#) [וַעַי](#) 6
 8370 5103 5675 6347 8674 7972 1768 0104 6573

4430 1868 5922 5103 5675 1768 3675
 4430 1868 5922 5103 5675 1768 3675

4430 1868 5922 5103 5675 1768 3675

[אָמְרָא](#) [אָנָּן](#) [שֵׁבַע](#) [הַקָּדוֹן](#) [בִּתְּבָ](#) [הַקָּדוֹן](#) [הַקֶּלֶב](#) [הַקָּדוֹן](#) [אָמְרָא](#) 7
 8001 4430 1868 1459 3790 1836 5922 7972 6600

8 3606
 8 3606

8 3606
 8 3606

[אָמְרָא](#) [תָּרַח](#) [אָרְבֵּי](#) [הַקָּדוֹן](#) [הַקָּדוֹן](#) [אָנָּן](#) [-א](#) [אָרְבֵּי](#) [הַקָּדוֹן](#) [וַעַי](#) 8
 0426 1005 4083 3061 0236 1768 4430 1934 3046

3797 7761 0636 1560 0069 1124 1932 7229
 3797 7761 0636 1560 0069 1124 1932 7229

3028 6744 5648 0629 1791 5673
 3028 6744 5648 0629 1791 5673

3028 6744 5648 0629 1791 5673
 3028 6744 5648 0629 1791 5673

ဝမ္မ	၇၂၉	ဝဲကဲ	အာၤအာၤ	အာၤအာၤ	အဲၤအဲၤ	အဲၤအဲၤ	အဲၤအဲၤ	အဲၤအဲၤ	9
ရ	မည်သူ-	-သို-သူတို	မိန့်	-ဤသို-အတိုင်း	ဤသူတိုကို	-သို-သက်ကြီးများ	မေးမနွဲ	ထိုအခါ	
H7761	H4479		H0560	H3660	H0479	H7868	H7593	H0116	
းကဲၤကဲၤ	ကဲၤ	အာၤအာၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	
ပီးစီးရန်	ဤအရာကို	-နွဲ-ဤအရာထိုအညံကို	တည်ဆောက်ရန်	ဤအရာကို	အိမ်တော်	အမိန့်	-သို-သင်တို့		
	H1836	H0846	H1124	H1836	H1005	H2942			

ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမိန့်ကို ပုပြင်ရမည်အကခြင်း အဘယ်သူမှာထားသနည်း ဟူ၍၎င်း၊

သက္က	၇	အာၤအာၤ	ဝဲကဲ	အဲၤအဲၤ	ဝဲကဲကဲကဲ	အာၤ	9
ရမည်	အရာ	-သို-သင်အား-အသိပေးရန်	-သို-သူတို့	မေးမနွဲ	အမည်များ-သူတို့၏	-နွဲ-လည်း	
H3790	H1768	H3046		H7593	H8036	H0638	
ဝ	းကဲၤ	၇	အဲၤအဲၤ	၇	အဲၤအဲၤ	ဝဲကဲ	
အပိုင်	-ဥ-အကဲအကဲ-သူတို့၏	အရာ	လူများ	အမည်-			
	H7217	H1768	H1400	H8036			

သူကဲၤတို့၏ အမည်များကို စာရင်းယူ၍ အထံ တော်သို့ပေးလိုက်ခြင်း၊ သူကဲၤတို့၏အမည်များကို၎င်း၊ အသက်ကြီးသူတို့၌မေးမနွဲသော အခါ။

ကဲၤကဲၤ	၇	ကဲၤကဲၤ	11						
ဘုရားသခင်	အရာ-	ကျွန်-သူတို့၏	သူတို့	ငါတို့	ပခြာဆိုရန်	ပနွဲပေး	အမိန့်	-ဤသို-အတိုင်း	
H0426	H1768	H5649	H1994	H0586	H0560	H8421	H6600	H3660	
ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	၇	ကဲၤကဲၤ	၇	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	
-မှ-အရင်က	တည်ဆောက်	ဖခြာ	အရာ-	အိမ်တော်	-နွဲ-တည်ဆောက်	-နွဲ-မမြင်ကြ	ကောင်းကင်		
H6928	H1124	H1934	H1768	H1005	H1124	H0772	H8065		
းကဲၤကဲၤ	ကဲၤကဲၤ	ဘဲ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	ကဲၤကဲၤ	
-နွဲ-ပီးစီးခဲ	တည်ဆောက်ခဲ	ကဲၤကဲၤ	-သို-ဣသရလေ	-နွဲ-ဘုရင်	များစွာ	နှစ်များ	ဤအရာ		
	H1124	H7229	H3479	H4430	H7690	H8140	H1836		

သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မမြင်ကြအရှင် ဘုရားသခင်၏ ကျွန်တော်ဖခြာကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရလေရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပုပြင်ကြ၏။

ကဲၤကဲၤ	12								
သူတို့ကို	ပေး	ကောင်းကင်	-သို-ဘုရားသခင်	ဘိုးဘေး-ငါတို့	အမျက်ထွေခဲ	အရာ	-မှ-	သိုရာတွင်	
H1994	H3052	H8065	H0426	H0002	H7265	H1768	H4481	H3861	
ကဲၤကဲၤ									
ဖျက်ဆီး	ဤအရာကို	-နွဲ-အိမ်တော်	ကလံဒီယ	ကလံဒီယ	ဗာဗုလုန်	ဘုရင်-	နပေဒန်ဇော	-ဥ-လက်	
	H1836	H1005	H3679	H3679	H0895	H4430	H5020	H3028	
ဝ	းကဲၤ	ကဲၤကဲၤ							
အပိုင်	-သို-ဗာဗုလုန်	သိမ်းသွားခဲ	-နွဲ-လူမျိုး-သူ၏						
	H0895	H1541	H5972						

ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်၏ အမျက်တော်ကိုနှိုးဆော်သောကြောင့်၊ သူတို့ကိုခါလဒ်မင်း၊ ဗာဗုလုန်ရှင်ဘုရင် နပေဒန်ဇော လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး၍၊ ပြင်သားတို့ကို ဗာဗုလုန်မှိုသို့ သိမ်း သွား၏။

[ဝဏ်း](#) [ဝဏ်း](#) [အမိန့်](#) [ချ](#) [-ထို-ဘုရင်](#) [ကုရုတ်](#) [ဗာဗုလုန်](#) [အရာ](#) [-ထို-ဘုရင်](#) [-သို့-ကုရုတ်](#) [ပထမ](#) [-၌-နှစ်](#) [သို့ရာတွင်](#)

13

[:အညွှန်း](#) [ကုရုတ်](#) [အရာ](#) [-ထို-ဘုရင်](#) [အိမ်တော်-](#) [အရာ-](#) [တန်ဆာများ](#) [-နှင့်-လည်း](#)

ဗာဗုလုန်ရှင်ဘုရင်ကုရုတ်သည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။

[အရာ](#) [-နှင့်-ငွေ](#) [ရွှေ](#) [အရာ](#) [-ထို-ဘုရားသခင်](#) [အိမ်တော်-](#) [အရာ-](#) [တန်ဆာများ](#) [-နှင့်-လည်း](#)

14

[ဝဏ်း](#) [လှည့်](#) [ဝဏ်း](#) [အရာ](#) [-ယရေရှလင်](#) [အရာ](#) [ဗုရားကျောင်းတော်](#) [-မှ-](#) [ယူထုတ်](#) [နဗုခဒ်နဇော](#)

[အရာ](#) [-မှ-](#) [-ထို-ဘုရင်](#) [ကုရုတ်](#) [သို့ရာတွင်](#) [ယူထုတ်](#) [ဗာဗုလုန်](#) [အရာ](#) [-သို့-ဗုရားကျောင်းတော်](#)

[:ကမ္ဘာ](#) [ကုရုတ်](#) [အရာ](#) [အမည်-သူ၏](#) [-သို့-ရှုရှုဗာဇာ](#) [-နှင့်-ပေး](#) [ဗာဗုလုန်](#) [အရာ](#)

နဗုခဒ်နဇောသည် ယရေရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သတ်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုတ်မင်းကပြုသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှုရှုဗာဇာအမည် နှင့် မြိုင်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်။

[ဝဏ်း](#) [ချ](#) [သွား-](#) [ယူ](#) [တန်ဆာများကို](#) [ဤသူတို့](#) [ဤသူတို့](#) [-သို့-သူ](#) [-နှင့်-မိန့်-](#)

15

[အရာ](#) [-ထို-ဘုရားသခင်](#) [-နှင့်-အိမ်တော်](#) [-၌-ယရေရှလင်](#) [အရာ](#) [-၌-ဗုရားကျောင်းတော်၌](#)

[:ကမ္ဘာ](#) [နဗုခဒ်နဇော](#) [-အပေါ်-](#)

ဤတန်ဆာတို့ကိုယူ၍ ယရေရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိန့်ရော၌ တည်ပဏ္ဍိစဟု မိန့်တော်မူသည်အတိုင်း၊

[အရာ](#) [-ထို-ဘုရားသခင်](#) [အိမ်တော်](#) [အရာ-](#) [အမဏ္ဍိများကို](#) [ပေး](#) [လာ](#) [ဤသူ](#) [ရှုရှုဗာဇာ](#) [ထိုအခါ](#)

16

[:ဝဏ်း](#) [ချ](#) [တည်ဆောက်လျက်ရှိ](#) [ယခု](#) [-နှင့်-တိုင်-](#) [ထိုအခါ](#) [-နှင့်-မှ-](#) [-၌-ယရေရှလင်](#)

ထိုရှုရှုဗာဇာသည် လာ၍ ယရေရှလင်မြို့၏ ဘုရားအိမ်တော်အမဏ္ဍိကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပဏ္ဍိပဏ္ဍိကကြား။

